

အခန်း(၃)
ပင်ရင်းဒေသစည်းများ
စည်းများ(၁)
အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ဤအခန်းတွင်ပါဝင်သော -

- (က) **ရေချို၊ရေငန်တွင်မွေးမြူသောတိရစ္ဆာန်များ** ဆိုသည်မှာ ငါး၊ ခရုကျား၊ ကမာကျား၊ အခြားကျောရိုးမဲ့ ရေနေသတ္တဝါများနှင့်ရေနေအပင်များ၊ ရေထဲရှိအပင်များ၊ ဥများ၊ သားလောင်းများ၊ အပင်ပေါက်များ၊ ပုံမှန်မွေးမြူခြင်း၊ အစာကျွေးခြင်း (သို့မဟုတ်)သားရဲတိရစ္ဆာန်များ၏ရန်မှအကာအကွယ်ပေးခြင်းစသည့် ထုတ်လုပ်မှုကို တိုးတက်စေသည့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ၊ မွေးမြူခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်းကိုဆိုလိုသည်။
- (ခ) **ကျောက်ပင်ရင်းဒေသထောက်ခံချက်** ဆိုသည်မှာ မူလကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ ထုတ်ပေး သော ပင်ရင်းဒေသထောက်ခံချက်ပေါ် အခြေခံ၍ ကြားခံကုန်တင်ပို့သည့်နိုင်ငံ၏ ထုတ်ပေးသည့် အာဏာပိုင်မှ ထုတ်ပေးသော ပင်ရင်းဒေသထောက်ခံချက် ကိုဆိုလိုသည်။
- (ဂ) **CIF** ဆိုသည်မှာ ကုန်တင်သွင်းသည့်နိုင်ငံ၏နေရာ(သို့မဟုတ်) ဆိပ်ကမ်း အရောက် သယ်ယူစရိတ်နှင့် အာမခံကြေးပါဝင်သော သွင်းကုန်ပစ္စည်းတန်ဖိုးကို ဆိုလိုသည်။ တန်ဖိုးသတ်မှတ်ချက်သည် GATT ၁၉၉၄ ၏အခန်း (၇) နှင့်အကောက်ခွန် တန်ဖိုး သတ်မှတ်မှုသဘောတူညီချက်အတိုင်း ဆောင်ရွက် ရမည်။
- (ဃ) **FOB** ဆိုသည်မှာ နောက်ဆုံးသင်္ဘောတင်ပို့မည့် ဆိပ်ကမ်း (သို့) နေရာ အရောက်သယ်ယူပို့ဆောင် စရိတ်ပါဝင်သော သင်္ဘောပေါ်အရောက် ကုန်စည်တန်ဖိုးကို ဆိုလိုသည်။ တန်ဖိုးသတ်မှတ်မှုသည် GATT ၁၉၉၄ အခန်း (၇)နှင့် အကောက်ခွန်တန်ဖိုးသတ်မှတ်မှု သဘောတူညီချက်အတိုင်း ဆောင် ရွက်ရမည်။
- (င) **ယေဘုယျလက်ခံသော ဘဏ္ဍာရေးလုပ်ငန်းအစီအစဉ်** ဆိုသည်မှာ အခွန်အခများနှင့်စရိတ်များ၊ ကုန်ကျမှုများ၊ ပစ္စည်းတန်ဖိုးများ၊ ပေးချေမှုကိစ္စများ၊ သတင်းအချက်အလက်ဖော်ထုတ်ချက်များနှင့် ဘဏ္ဍာရေးဆိုင်ရာပြင်ဆင်မှုများ နှင့် သက်ဆိုင်ပြီး အဖွဲ့ဝင်နိုင်ငံတစ်ခုတွင် ခိုင်မာသောအာဏာပိုင် အဖွဲ့၏ သတ်မှတ်ချက်နှင့် အများသဘောတူညီချက်များကို ဆိုလိုသည်။ ၎င်းသတ်မှတ်ချက်များသည် အသေးစိတ် သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများအဖြစ်အကျုံးဝင်သကဲ့သို့ ယေဘုယျ အသုံးချမှု ပြည်ပလမ်းညွှန်အဖြစ်လည်းအသုံးပြုနိုင်သည်။
- (စ) **ကုန်ပစ္စည်း** ဆိုသည်မှာ ရောင်းဝယ်နိုင်သောကုန်ပစ္စည်း၊ ထုတ်ကုန်၊ ပစ္စည်းများ(သို့မဟုတ်) အရာဝတ္ထုမှန်သမျှကို ဆိုလိုသည်။

(ဆ) ပုံတူနှင့် အစားထိုးပါဝင်ပစ္စည်းများ ဆိုသည်မှာ အရည်အသွေးတူ၊ အမျိုးအစားတူ ထုတ်လုပ်သည့် နည်းပညာနှင့်အခြေခံအချက်အလက်များ တူညီပြီး ပင်ရင်းဒေသထောက်ခံချက်အတွက် အမှတ် အသားကိုအကြောင်းပြု၍ (သို့မဟုတ်) အမြင်ဖြင့် စစ်ဆေးခြင်းဖြင့် တစ်ခုနှင့်တစ်ခုခွဲခြား၍ မရသော ပစ္စည်းများကိုဆိုလိုသည်။

(ဇ) သွယ်ဝိုက်ပစ္စည်းများ ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်းနှင့် အသုံးပြုသော်လည်း ကုန်ပစ္စည်းထဲ၌ ပါဝင်ခြင်းမရှိသော (သို့မဟုတ်) အဆောက် အဦး ထိန်းသိမ်းရာ၌ အသုံးပြုသော (သို့မဟုတ်) ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရာ၌ တပ်ဆင်မှု လုပ်ဆောင်ခြင်း အပိုင်းတွင် အသုံးပြုသော ကုန်ပစ္စည်းတစ်ခုကို ဆိုလိုသည်။ အောက်ပါ တို့ပါဝင် သည်-

- (၁) လောင်စာဆီနှင့် စွမ်းအင်
- (၂) ကိရိယာများ၊ ဒိုင်းများနှင့်ပုံစံခွက်များ
- (၃) ပစ္စည်းများနှင့်အဆောက်အဦးများထိန်းသိမ်းရာတွင် အသုံးပြုသော အပိုပစ္စည်းများ နှင့်ပစ္စည်းများ
- (၄) ချောဆီ၊ စက်ဆီ၊ ပေါင်းစပ်ပစ္စည်းများနှင့် ကုန်ပစ္စည်းများထုတ်လုပ်ခြင်း (သို့မဟုတ်) အဆောက်အဦး နှင့်ပစ္စည်းများတပ်ဆင်လုပ်ဆောင်ရန်အသုံးပြုသောပစ္စည်းများ
- (၅) လက်အိတ်များ၊ မျက်မှန်များ၊ ဖိနပ်၊ ဝတ်စုံများ၊ လုံခြုံရေးထောက်အပံ့ပစ္စည်းများ
- (၆) ကုန်ပစ္စည်းများ စမ်းသပ်ရန် (သို့) စစ်ဆေးရန်အတွက်အသုံးပြုသော ကိရိယာတန်ဆာ ပလာများ၊ ဆက်စပ်ပစ္စည်းများနှင့်အထောက်အပံ့ပစ္စည်းများ
- (၇) ဓါတ်ကူပစ္စည်းများနှင့်ဖျော်ရည်များ နှင့်
- (၈) ကုန်ပစ္စည်းထုတ်လုပ်မှု ၌ အသုံးပြုပြီး ထုတ်လုပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်သောလည်းကုန်စည်ထဲ၌ ပါဝင်မှု မရှိသောအခြားပစ္စည်းများ

(ဈ) အရာဝတ္ထုပစ္စည်းများ ဆိုသည်မှာ ကုန်ပစ္စည်းထုတ်လုပ်မှု၌ အသုံးပြုသော၊ လောင်ကျွမ်းသော (သို့မဟုတ်) ကုန်ပစ္စည်းတစ်ခုတွင် ကိုယ်တိုင်ပေါင်းစပ်ပါဝင်သော (သို့မဟုတ်) အခြားကုန်ပစ္စည်း တစ်ခု၏ ထုတ်လုပ်မှုတွင်လုပ်ဆောင်မှု တစ်ခု၌ အသုံးပြုသော မည်သည့်ပစ္စည်း (သို့မဟုတ်) အရာဝတ္ထုကိုမဆို ဆိုလိုသည်။

(ည) ပင်ရင်းမဟုတ်သော ကုန်ပစ္စည်း (သို့မဟုတ်) ပင်ရင်းမဟုတ်သော အရာဝတ္ထု ဆိုသည်မှာ ဤအခန်း အောက်ရှိပင်ရင်းကုန်ပစ္စည်းအဖြစ် အရည်အချင်းမကိုက်ညီသော ကုန်ပစ္စည်းတစ်ခု (သို့မဟုတ်) အရာဝတ္ထု တစ်ခုကို ဆိုလိုသည်။

- (ဋ) ပင်ရင်းအရာဝတ္ထု ဆိုသည်မှာ ဤအခန်းအောက်ရှိ ပင်ရင်းကုန်ပစ္စည်းအဖြစ် အရည်အချင်း ကိုက်ညီသော အရာဝတ္ထု ကိုဆိုလိုသည်။
- (ဌ) ထုတ်လုပ်သူ ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုအား စိုက်ပျိုးသော ၊ တူးဖော်သော၊ ပြုစုပျိုးထောင်သော၊ ရိတ်သိမ်းသော၊ ငါးမျှားသော၊ ထောင်ချောက်ထောင်သော၊ အမဲလိုက်သော၊ ထွန်ယက်စိုက်ပျိုးသော ၊ ဖမ်းဆီးသော၊ စုစည်းသော ၊ စုဆောင်းသော၊ မွေးမြူသော ၊ ထုတ်နှုတ်ယူသော၊ ထုတ်လုပ်သော၊ ဆက်စပ်တပ်ဆင်သော လူပုဂ္ဂိုလ် အားဆိုလိုသည်။
- (ဍ) ထုတ်လုပ်ခြင်း ဆိုသည်မှာ ကုန်ပစ္စည်းများရရှိရန် စိုက်ပျိုးခြင်း ၊ တူးဖော်ခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ရိတ်သိမ်းခြင်း၊ ငါးမျှားခြင်း၊ ထောင်ချောက်ထောင်ခြင်း၊ အမဲလိုက်ခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်း ၊ ဖမ်းဆီးခြင်း၊ စုစည်းခြင်း ၊ စုဆောင်းခြင်း၊ မွေးမြူခြင်း ၊ ထုတ်နှုတ်ယူခြင်း၊ စက်ရုံမှ ထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းတစ်ခုအား ဆက်စပ်တပ်ဆင်ခြင်း တို့ပါဝင်သော နည်းလမ်းများကိုဆိုလိုသည်။
- (ဎ) ထုတ်ကုန်သတ်မှတ်မှုစည်းမျဉ်း ဆိုသည်မှာ အကောက်ခွန်ခွဲခြားသတ်မှတ်ခြင်း(သို့မဟုတ်)ထုတ်လုပ်မှု သတ်မှတ်ခြင်း (သို့မဟုတ်) အဆိုပါစံနှုန်းများပေါင်းစပ်မှု၏ ဒေသတန်ဖိုးသတ်မှတ်ခြင်း တို့အတွက် အသုံးပြုသည့်စည်းမျဉ်းများကိုဆိုလိုသည်။
- (ဏ) သယ်ယူပို့ဆောင်ရေးအတွက် ထုတ်ပိုးပစ္စည်းများနှင့် ကုန်သေတ္တာများ ဆိုသည်မှာ လက်လီ ရောင်းချရန် အတွက်အသုံးပြုသော အရာဝတ္ထု (သို့မဟုတ်) ကုန်သေတ္တာများနှင့် ကွာခြားပြီး သယ်ယူပို့ဆောင်စဉ် ကာလအတွင်းကုန်ပစ္စည်းများကို ကာကွယ်ရန် အသုံးပြုသည့်ပစ္စည်းများကို ဆိုလိုသည်။

စည်းမျဉ်း-၂

ပင်ရင်းကုန်ပစ္စည်းများ

- ၁။ ဤအခန်းတွင်ပါဝင်သော ကုန်ပစ္စည်းတစ်ခုသည်အောက်ပါအခြေအနေများတွင် ပင်ရင်းကုန်ပစ္စည်း အဖြစ်သတ်မှတ်နိုင်သည်-
 - (က) စည်းမျဉ်း ၃ (ရာနှုန်းပြည့် ပြည်တွင်းမှထုတ်လုပ်(သို့မဟုတ်) ရရှိသောကုန်စည်) တွင် သတ်မှတ်ထား သည့်အတိုင်း အဖွဲ့ဝင်နိုင်ငံအတွင်း၌ အပြည့်အဝ ထုတ်လုပ် (သို့မဟုတ်) ရရှိသောအခါ

- (ခ) အဖွဲ့ဝင်နိုင်ငံအတွင်း အပြည့်အဝ ထုတ်လုပ်ခြင်း (သို့မဟုတ်) ရရှိခြင်းမရှိသော်လည်း စည်းမျဉ်း ၄ (အပြည့်အဝထုတ်လုပ်ခြင်း(သို့မဟုတ်) ရရှိခြင်းမရှိသည့်ကုန်ပစ္စည်းများ) ၏ လိုအပ်ချက်များ ကိုဖြည့်ဆည်းနိုင်သည့်ကုန်ပစ္စည်း
- (ဂ) တစ်နိုင်ငံ (သို့) တစ်နိုင်ငံထက်ပိုသောအဖွဲ့ဝင်နိုင်ငံများမှပင်ရင်းပစ္စည်းအရောင်းပစ္စည်းများ အား အဖွဲ့ဝင်တစ်နိုင်ငံတွင်ထုတ်လုပ်သောအခါ နှင့်

ဤ အခန်းပါအခြားလိုအပ် ချက်များအားလုံးနှင့် ပြည့်စုံသောအခါ။

၂။ အပိုဒ် ၁ တွင်ဖော်ပြထားသောပင်ရင်းလိုအပ်ချက်များနှင့်ကိုက်ညီသောကုန်ပစ္စည်းတစ်ခုသည် အဖွဲ့ဝင် နိုင်ငံတစ်ခုသို့ တင်ပို့မှုနှင့် အခြားအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ပြန်လည်တင်ပို့မှုတွင် အကောက်ခွန် သက်သာခွင့် အတွက်၎င်း၏အရည်ချင်းကိုက်ညီမှုများကိုထိန်းသိမ်းရမည်။

စည်းမျဉ်း ၃

ရားနှုန်းပြည့်ပြည်တွင်းထုတ်ကုန်

စည်းမျဉ်း ၂.၁(က)(ပင်ရင်းကုန်ပစ္စည်းများ)၏ရည်ရွယ်ချက်များအတွက် အောက်ပါကုန်ပစ္စည်းများအား ရားနှုန်းပြည့် ပြည်တွင်းထုတ်ကုန်များအဖြစ်သတ်မှတ်ရမည်-

- (က) အဖွဲ့ဝင်နိုင်ငံအတွင်းစိုက်ပျိုးသော၊ ရိတ်သိမ်းသော၊ ခူးယူသော (သို့) စုစည်းရရှိသော အသီးများ၊ ပန်းများ၊ ဟင်းသီးဟင်းရွက်များ၊ အပင်းများ၊ ပင်လယ်ရေမှော်များ၊ မှို နှင့် အပင်ရှင်များ ပါဝင်သည့် အပင် နှင့် အပင်ထွက် ပစ္စည်းများ
- (ခ) အဖွဲ့ဝင်နိုင်ငံအတွင်း မွေးဖွားသော၊ ကြီးပြင်းသောတိရိစ္ဆာန်အရှင်များ
- (ဂ) အဖွဲ့ဝင်နိုင်ငံအတွင်း တိရိစ္ဆာန်အရှင်များမှရရှိသော ကုန်ပစ္စည်းများ
- (ဃ) အဖွဲ့ဝင်နိုင်ငံအတွင်း အမဲလိုက်ခြင်း ၊ ထောင်ချောက်ဆင်ခြင်း၊ ငါးဖမ်းခြင်း၊ ထွန်ယက် စိုက်ပျိုးခြင်း၊ စုစည်း ခြင်း (သို့) ဖမ်းဆီးခြင်းဖြင့်ရရှိသောကုန်ပစ္စည်းများ
- (င) အဖွဲ့ဝင်နိုင်ငံ၏မြေဆီလွှာ၊ ရေ၊ ပင်လယ်ပြင်(သို့) ပင်လယ်ကြမ်းပြင်အောက်မှထုတ်ယူသော (သို့) ရရှိသောသတ္တုနှင့် အခြားသယံဇာတပစ္စည်းများ

- (စ) နိုင်ငံတကာဥပဒေအရ အဖွဲ့ဝင်နိုင်ငံတွင် မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန် အခွင့်အရေးရှိသော မည်သည့် ရေယာဉ်မဆို နိုင်ငံပိုင်ရေပိုင်နက်ပြင်ပမှ ရရှိသော ပင်လယ် ငါး နှင့် အခြားပင်လယ်ရေထွက်ပစ္စည်းများ
- (ဆ) အပိုဒ်ခွဲ(စ)ပါ အဖွဲ့ဝင်နိုင်ငံတွင် မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန် အခွင့်အရေးရှိသော မည်သည့် စက်ရုံသင်္ဘောမှမဆို ထုတ်လုပ်သောကုန်ပစ္စည်းများ
- (ဇ) အဖွဲ့ဝင်နိုင်ငံ (သို့) အဖွဲ့ဝင်နိုင်ငံ၏လူပုဂ္ဂိုလ်မှ နိုင်ငံတကာ ဥပဒေအရ စူးစမ်းရှာဖွေပိုင်ခွင့် အောက်၌ အခြားအဖွဲ့ဝင်နိုင်ငံများမှ ဆုံးဖြတ်သောစီးပွားရေးဇုန် ပြင်ပရှိ ပင်လယ်ကြမ်းပြင် (သို့)ပင်လယ် ကြမ်းပြင်အောက်နှင့် အဖွဲ့ဝင်နိုင်ငံ၏ကမ်းလွန်ဒေသ ကပ်လျက် နှင့် ဧရိယာ ပြင်ပ မှရရှိသောကုန်ပစ္စည်းများ
- (ဈ) ကုန်ပစ္စည်းများသည်-
 - (၁) အဖွဲ့ဝင်နိုင်ငံအတွင်း ကုန်ကြမ်းအဖြစ်သာ ပြန်လည်အသုံးပြုနိုင်သော ထုတ်လုပ်မှု နှင့် စားသုံးမှုများမှရရှိသည့်အပိုင်းအစ နှင့် အလေအလွင့်များ
 - (၂) အဖွဲ့ဝင်နိုင်ငံအတွင်း ကုန်ကြမ်းအဖြစ်သာ ပြန်လည်အသုံးပြုနိုင်သော အဖွဲ့ဝင်နိုင်ငံ အတွင်း စုဆောင်းရရှိသောအသုံးပြုပြီးပစ္စည်းများ
- (ည) အပိုဒ်ခွဲ (က) မှ (စ) အတွင်းပါရှိသော ကုန်ပစ္စည်းများမှ အဖွဲ့ဝင်နိုင်ငံအတွင်း ထုတ်လုပ်သော (သို့) ရရှိသောကုန်ပစ္စည်းများ

စည်းမျဉ်း ၄

ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်သော ထုတ်ကုန်

၁။ စည်းမျဉ်း ၂.၁ (ခ) (ပင်ရင်းဒေသထုတ်ကုန်) အရ အပိုဒ် ၂ တွင် ဖော်ပြထားသောကုန်ပစ္စည်း တစ်ခုအား အောက်ပါအခြေနေများတွင် ပင်ရင်းကုန်ပစ္စည်းများအဖြစ်သတ်မှတ်နိုင်သည်-

- (က) ကုန်ပစ္စည်း၏ ဒေသတွင်းတန်ဖိုးပါဝင်မှုသည် စည်းမျဉ်း ၅ (ဒေသတွင်း တန်ဖိုး ပါဝင်မှု တွက်ချက်ခြင်း)တွင်ဖော်ပြသည့်ပုံသေနည်းကိုအသုံးပြုတွက်ချက်ထားသည် FOB တန်ဖိုး ၄၀% ထက်မနည်းသောအခါ နှင့် နောက်ဆုံးထုတ်လုပ်မှုအပိုင်းသည် အဖွဲ့ဝင်နိုင်ငံ အတွင်း ဆောင်ရွက်သော အခါ

(ခ) ကုန်ပစ္စည်းထုတ်လုပ်မှု၌ အသုံးပြုသော ပင်ရင်းမဟုတ်သောကုန်ပစ္စည်းများအားလုံးသည် အဖွဲ့ဝင်နိုင်ငံတွင် စည်းဝါးညီစနစ်၌ ဂဏန်း (၄) လုံးအဆင့်(အခွန်ခေါင်းစဉ်ပြောင်းလဲခြင်း)၌ အခွန်အမျိုးအစား ပြောင်းလဲသွားသောအခါ

၂။ အပိုဒ် ၁ အရ ကုန်ပစ္စည်းတစ်ခုသည် ကုန်ပစ္စည်းသတ်မှတ်မှုစည်းမျဉ်းများ (PSR) နှင့်ကိုက်ညီပါက ပင်ရင်းကုန်ပစ္စည်းအဖြစ်သတ်မှတ်နိုင်သည်။

၃။ နောက်ဆက်တွဲ ၂ (ကုန်စည်သတ်မှတ်မှုစည်းမျဉ်း) တွင်သတ်မှတ်ထားသောကုန်ပစ္စည်းတစ်ခုအ တွက် အဖွဲ့ဝင်နိုင်ငံတစ်ခုသည် ပင်ရင်းဒေသကုန်ပစ္စည်းအဖြစ်သတ်မှတ်ဆုံးဖြတ်ရာတွင် ထုတ်လုပ်သူ (သို့) ကုန်တင်ပို့သူအား အပိုဒ် ၁ (က) (သို့) (ခ) အသုံးပြုရန် ဆုံးဖြတ်ခြင်းကိုခွင့်ပြုရမည်။

၄။ ကုန်စည်တစ်ခုသည် နောက်ဆက်တွဲ ၂ (ကုန်စည်သတ်မှတ်မှုစည်းမျဉ်း) သတ်မှတ်သောအခါနှင့် ထိုနောက်ဆက်တွဲ၏သက်ဆိုင်ရာထောက်ပံ့မှုများသည် ဒေသတွင်းတန်ဖိုးပါဝင်မှုအပေါ် အခြေခံတွက်ချက် သောပင်ရင်းဒေသစည်းမျဉ်း၊ အခွန်အမျိုးအစားပြောင်းလဲမှုအပေါ်အခြေခံတွက်ချက်သောပင်ရင်းဒေသစည်း မျဉ်း၊ ထုတ်လုပ်မှုကိုအခြေခံတွက်ချက်သောပင်ရင်းဒေသစည်းမျဉ်း (သို့) ၎င်းတို့အထဲမှမည်သည့်နည်းကိုမဆို ပေါင်းစပ်အသုံးပြုခြင်းတို့ကို ထောက်ပံ့လျှင်အဖွဲ့ဝင်နိုင်ငံသည် ပင်ရင်းဒေသထုတ်ကုန် အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ရာတွင်ထုတ်လုပ်သူ (သို့) တင်ပို့သူအား မည်သည့်စည်းမျဉ်းကိုအသုံးပြုရွေးချယ်မှုအားခွင့်ပြု ရမည်။

စည်းမျဉ်း ၅

ဒေသတွင်းတန်ဖိုးပါဝင်မှု တွက်ချက်ခြင်း

၁။ စည်းမျဉ်း ၄ (ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်သောထုတ်ကုန်) အရ ဒေသတွင်းပါဝင်မှုအတွက် တွက်ချက်ခြင်းပုံသေနည်း မှာအောက်ပါတို့အနက်တစ်ခုဖြစ်ရမည်-

(က) တိုက်ရိုက်တွက်ချက်မှုပုံသေနည်း

AANZFTA	အလုပ်သမား	စုစုပေါင်း	အမြတ်	အခြား
ကုန်ကျစရိတ်+	ကုန်ကျစရိတ်+	ကုန်ကျစရိတ်+	+	ကုန်ကျစရိတ် x ၁၀၀%

FOB

သို့မဟုတ်

(ခ) သွယ်ဝိုက်တွက်ချက်မှုပုံသေနည်း

$$\text{FOB} - \frac{\text{ပြည်ပသွင်းကုန် ကုန်ကြမ်းတန်ဖိုး} \times ၁၀၀\%}{\text{FOB}}$$

FOB

ဆိုရာတွင်-

- (က) **AANZFTA ပစ္စည်းစရိတ်** ဆိုသည်မှာ ပင်ရင်းပစ္စည်း အစိတ်အပိုင်း (သို့) ထုတ်လုပ်သူမှ ကုန်ပစ္စည်းထုတ်လုပ်ရာတွင်အသုံးပြုရန် ကိုယ်တိုင်ထုတ်လုပ်သော (သို့) စုစည်းရယူသောပစ္စည်း တန်ဖိုးကိုဆိုလိုသည်။
- (ခ) **အလုပ်သမားစရိတ်** ၌လုပ်အားခများ၊ ဝန်ဆောင်ခများနှင့် အခြား အလုပ်သမား အခွင့်ရေးအရေးများ ပါဝင်သည်။
- (ဂ) **အထွေထွေအသုံးစရိတ်** ဆိုသည်မှာ စုစုပေါင်းအထွေထွေအသုံးစရိတ်ကိုဆိုလိုသည်။
- (ဃ) **အခြားအသုံးစရိတ်များ** ဆိုသည်မှာ သင်္ဘောထဲ၌ ကုန်ပစ္စည်းသိုလှောင်ခများ၊ ပြည်တွင်းသယ်ယူပို့ဆောင်ခများ၊ သိုလှောင်ခများ၊ ဆိပ်ကမ်းတင်ချခများ၊ ပွဲစားခများ နှင့် ဝန်ဆောင်ခများပါဝင်သော ပို့ကုန် သယ်ယူပို့ဆောင်ခများကိုဆိုလိုသည်။
- (င) **FOB** ဆိုသည်မှာ စည်းမျဉ်း ၁ (အဓိပ္ပါယ်ဖွင့်ဆိုခြင်း) တွင်သတ်မှတ်ထားသည့် သင်္ဘောပေါ်အရောက် ပစ္စည်းတန်ဖိုးကိုဆိုလိုသည်။
- (စ) **ပင်ရင်းမဟုတ်သောအရာဝတ္ထုများ၏တန်ဖိုး** ဆိုသည်မှာ ပင်ရင်းမဟုတ်သောပစ္စည်း၊ အစိတ်ပိုင်း၊ သို့မဟုတ် ကုန်ပစ္စည်းထုတ်လုပ်ရာတွင်ထုတ်လုပ်သူမှ ကိုယ်တိုင်ထုတ်လုပ်သော (သို့) စုစည်းရယူသောကုန်ပစ္စည်းအားလုံးအတွက် သွင်းကုန်တင်သွင်းသည်အချိန် (သို့) ပထမဆုံး စိစစ်ဈေးနှုန်း ၌ CIF တန်ဖိုးကိုဆိုလိုသည်။ ပင်ရင်းမဟုတ်သော အရာဝတ္ထုများ၌ မဆုံးဖြတ်နိုင်သော အရာဝတ္ထုများပါဝင်ပြီး ကိုယ်တိုင်ထုတ်လုပ်သော အရာဝတ္ထုမပါဝင်ပါ။
- ၂။ ဤအခန်းရှိ ကုန်စည်တန်ဖိုးအား GATT ၁၉၉၄ ၏စည်းမျဉ်းအရနှင့် အကောက်ခွန်စည်းကြပ်မှု သဘောတူညီချက်နှင့်အညီ ဆုံးဖြတ်ရမည်။

စည်းမျဉ်း ၆

များပြားလာသော ပင်ရင်းဒေသစည်းမျဉ်း

စည်းမျဉ်း ၂ (ပင်ရင်းကုန်စည်သတ်မှတ်ခြင်း) အရ ၎င်းစည်းမျဉ်း၌ သတ်မှတ်ထားသောပင်ရင်း လိုအပ်ချက်များနှင့်ကိုက်ညီပြီး အခြားအဖွဲ့ဝင်နိုင်ငံအတွင်းတွင် အခြားကုန်စည်ထုတ်လုပ်မှု၌ အသုံးပြုသော ကုန်စည်တစ်ခုအား အဖွဲ့ဝင်နိုင်ငံအတွင်းတွင်အပြီးသတ်ထုတ်လုပ်ပါက ပင်ရင်းကုန်ပစ္စည်းအဖြစ် သတ်မှတ် နိုင်သည်။

စည်းမျဉ်း ၇

အနိမ့်ဆုံးဆောင်ရွက်မှုများနှင့်ဖြစ်စဉ်များ

ဒေသတွင်းတန်ဖိုးပါဝင်မှုအောက်ဖော်ပြပါအနိမ့်ဆုံးဆောင်ရွက်မှု (သို့) ဖြစ်စဉ်များ၊ သီးသန့် (သို့) တစ်ခုနှင့်တစ်ခုပေါင်းစပ်ထုတ်လုပ်မှုများကိုအခြေခံ၍ ပင်ရင်းဒေသအတွက်တောင်ဆိုရာတွင်အနိမ့်ဆုံးဖြစ်ရန် စဉ်းစားပြီး ကုန်ပစ္စည်းတစ်ခုအား ပင်ရင်းကုန်စည် ဟုတ်/မဟုတ် ဆုံးဖြတ်ရာတွင်ထည့်သွင်းမတွက်ချက်ပေ-

- (က) ကုန်ပစ္စည်းများအားသယ်ဆောင်စဉ်နှင့် သိုလှောင်စဉ်အတွင်း မပျက်စီးစေရန်ထိန်းသိမ်း ဆောင်ရွက်ခြင်း
- (ခ) သင်္ဘောတင်ခြင်းနှင့်သယ်ယူပို့ဆောင်ရာ၌ အဆင်ပြေချောမွေ့စေခြင်း
- (ဂ) ရောင်းချရန် (သို့မဟုတ်) သယ်ယူပို့ဆောင်ရန် အတွက် ကုန်စည်များအား ထုတ်ပိုးခြင်း (သို့မဟုတ်) ပြသခြင်း
- (ဃ) ရွေးထုတ်ခြင်း၊ အမျိုးစားခွဲခြားခြင်း၊ လျှော်ဖွပ်ခြင်း၊ ဖြတ်တောက်ခြင်း၊ လှီးခြင်း၊ ကွေးခြင်း၊ ခွေခြင်း၊ ဖြောင့်ခြင်းနှင့်အခြားအလားတူဆောင်ရွက်မှုများပါဝင်သည့် ရိုးရှင်းသောလုပ်ငန်းများ
- (င) ထုတ်ကုန် (သို့) ၎င်းတို့၏ ထုတ်ပိုးမှုများ၌ အမှတ်သားများ၊တံဆိပ်များ(သို့) အလားတူ အမျိုးစား ခွဲခြားသည့်အမှတ်သားများကပ်ခြင်း
- (စ) ကုန်စည်များ၏ စရိုက်လက္ခဏာများ လုံးဝပြောင်းလဲခြင်းမရှိသော ရေ (သို့) အခြားအရာများ ဖြင့်ရောနှောခြင်း

စည်းမျဉ်း ၈

အနိမ်ဆုံးပါဝင်မှု

၁။ စည်းမျဉ်း ၄ (ပြည်ပသွင်းကုန် ကုန်ကြမ်းပါဝင်သောကုန်ပစ္စည်းများ) တွင်သတ်မှတ်ထားသောအခွန် အမျိုးစားခွဲခြားမှုလိုအပ်ချက် ၌ ပြောင်းလဲမှုမရှိသော ကုန်စည်သည်အောက်ပါအတိုင်းဖြစ်လျှင် မည်သို့ပင် ဖြစ်စေကာမူ ပင်ရင်းကုန်စည်အဖြစ်သတ်မှတ်ရမည်-

(က) (၁) စည်းဝါးညီစနစ်၏ အခန်း ၅၀ မှ ၆၃ အထိဖော်ပြထားသော ကုန်စည်များမဟုတ်သည့် ကုန်တစ်ခုတွက် ထုတ်လုပ်မှုတွင်အသုံးပြုသည့် ပင်ရင်းမဟုတ်သည့်ကုန်ပစ္စည်းများအား လုံး၏တန်ဖိုးသည် ကုန်စည်၏ FOB ဈေးနှုန်း ၁၀% ထက်မပိုသောအခါ

(၂) စည်းဝါးညီစနစ်၏ အခန်း ၅၀ မှ ၆၃ အထိဖော်ပြထားသော ကုန်စည်တစ်ခုအတွက် အကောက်ခွန်ကုန်စည်ဇယားအရ ပြောင်းလဲမှုမရှိသော ထုတ်လုပ်မှုတွင် အသုံးပြုသည့် ပင်ရင်းမဟုတ်သည့် ကုန်စည်များအားလုံး၏ အလေးချိန်သည် ကုန်စည်၏ စုစုပေါင်း အလေးချိန်ထက် ၁၀% မပိုသောအခါ (သို့မဟုတ်) ထုတ်လုပ်မှုတွင် အသုံးပြုသည့် ပင်ရင်းမဟုတ်သည့် ကုန်စည်များအားလုံး၏ တန်ဖိုးသည် ကုန်စည်၏ FOB ဈေးနှုန်း ထက် ၁၀% မပိုသောအခါ

(ခ) ကုန်စည်သည် ဤအခန်း၏ အခြားလိုအပ်ချက်များနှင့်ကိုက်ညီသောအခါ

၂။ အဆိုပါပစ္စည်းများ၏ တန်ဖိုးသည် မည်သည့်ဒေသတွင် တန်ဖိုးပါဝင်မှုလိုအပ်ချက်အတွက် မဆို ပင်ရင်းမဟုတ်သော အရာဝတ္ထုများ၏တန်ဖိုးတွင်ပါဝင်ရမည်။

စည်းမျဉ်း - ၉

ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ နှင့် ကိရိယာများ

၁။ ကုန်ပစ္စည်းတစ်ခု၏ပင်ရင်းဒေသကိုဆုံးဖြတ်ရာတွင် ကုန်စည်နှင့်အတူပါရှိသောဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာများနှင့် လမ်းညွှန်ချက်ဆိုင်ရာပစ္စည်းများအား ကုန်စည်၏အစိတ်အပိုင်းအဖြစ်သာ ယူဆရမည်ဖြစ်ပြီး ပင်ရင်းကုန်စည်ထုတ်လုပ်ရာ၌ အသုံးပြုသော ပင်ရင်းမဟုတ်သောကုန်ပစ္စည်းများ အနေဖြင့် အကောက်ခွန်နှုန်းထားပြောင်းလဲစေရန်ဆုံးဖြတ်ရာ၌ ထည့်သွင်းမသတ်မှတ်ရ။

(က) ကုန်စည်နှင့်အတူပါရှိသော ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာများနှင့် လမ်းညွှန်ချက်ဆိုင်ရာ (သို့) သတင်းအချက်အလက်ဆိုင်ရာပစ္စည်းများအား ကုန်စည်၏ အစိတ်အပိုင်း အဖြစ် ယူဆရမည်ဖြစ်ပြီး ပင်ရင်းကုန်စည်၌ ထည့်သွင်းခြင်းမပြုရ။

(ခ) ကုန်စည်နှင့်အတူပါရှိသော ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာများနှင့် လမ်းညွှန်ချက်ဆိုင်ရာ (သို့) အခြားသတင်းအချက်အလက်ဆိုင်ရာပစ္စည်းများ၏ အရေအတွက် နှင့်တန်ဖိုးအား ကုန်စည်အတွက် အခွန်ကောက်ခံခွင့်ရှိသည်။

၂။ အပိုဒ် ၁ တွင် မည်သို့ပင်ဆိုစေကာမူ ကုန်စည်သည် ဒေသတွင်းတန်ဖိုးပါဝင်မှု လိုအပ်ချက်နှင့် ကိုက်ညီပါက ကုန်စည်နှင့်အတူပါရှိသော ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာများ နှင့် လမ်းညွှန်ချက် ဆိုင်ရာ သို့မဟုတ် အခြားသတင်းအချက်အလက်ဆိုင်ရာ ပစ္စည်းများ၏ တန်ဖိုးအားဖြစ်နိုင်ပါက ကုန်စည်၏ ဒေသတွင်းတန်ဖိုးပါဝင်မှုအရ တွက်ချက်ရာတွင် ပင်ရင်း (သို့) ပင်ရင်းမဟုတ်သော ပစ္စည်းများအဖြစ် ထည့်သွင်းတွက်ချက်ရမည်။

၃။ ကုန်စည်၏ဒေသတွင်းတန်ဖိုးပါဝင်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သီးသန့်ပေါင်းထည့်လာသော ကုန်ပစ္စည်းနှင့်အတူပါရှိသည့် ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာများနှင့် ညွှန်ကြားချက်ဆိုင်ရာ (သို့) သတင်းအချက်အလက်ဆိုင်ရာပစ္စည်းများသည် ကုန်တင်သွင်းသည့်နိုင်ငံမှ ကုန်စည်နှင့်အတူရောင်းချခြင်းမပြု ဟု သက်သေပြနိုင်သောအခါ အပိုဒ် ၁ နှင့် ၂ ကိုအသုံးမပြုရ။

စည်းမျဉ်း ၁၀

ပုံတူနှင့်အစားထိုးပါဝင်ပစ္စည်းများ

ပုံတူနှင့်အစားထိုးပါဝင်ပစ္စည်းများသည် ပင်ရင်းပစ္စည်း ဟုတ်/မဟုတ် သတ်မှတ်ဆုံးဖြတ်ခြင်းသည် ပစ္စည်းများတစ်ခုစီ၏ ရုပ်ပိုင်းဆိုင်ရာခွဲခြားမှုအရသော်လည်းကောင်း၊ ပို့ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံ၏ သတ်မှတ်လက်ခံကျင့်သုံးသည့် ကုန်ပစ္စည်းထိန်းချုပ်မှု လုပ်ထုံးလုပ်နည်းများ (သို့မဟုတ်) စာရင်းဇယားဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများအရသော်လည်းကောင်းဆောင်ရွက်ရမည်။

စည်းမျဉ်း ၁၁

ထုတ်ပိုးပစ္စည်းများနှင့်ကုန်သေတ္တာများနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ

၁။ ကုန်စည်တစ်ခု၏ သယ်ယူပို့ဆောင်ခြင်းနှင့် သင်္ဘောတင်ရန်အတွက်ထုတ်ပိုးပစ္စည်းများနှင့် ကုန်သေတ္တာများအား မည်သည့်ကုန်စည်၏ ပင်ရင်းသတ်မှတ်ရာ၌ ထည့်သွင်းတွက်ချက်ခြင်းမပြုရ။

၂။ ထုတ်ပိုးထားသည့်ကုန်ပစ္စည်းနှင့်အတူ အမျိုးအစားသတ်မှတ်သောအခါ လက်လီရောင်းချရန်အတွက် ထုတ်ပိုးပစ္စည်းများနှင့်ကုန်သေတ္တာများအား အကောက်ခွန်သတ်မှတ်ချက်ပြောင်းလဲစေရန် ထုတ်လုပ်သည့် ကုန်ပစ္စည်းတွင်အသုံးပြုသည့် ပင်ရင်းမဟုတ်သည့်ပစ္စည်းများသည် သတ်မှတ်ချက်ကိုဖြည့်ဆည်းခြင်းရှိ/မရှိ ဆုံးဖြတ်ရာတွင် ထည့်သွင်းတွက်ချက်ခြင်းမပြုရ။

၃။ ကုန်စည်တစ်ခုသည် ဒေသတွင်းတန်ဖိုးပါဝင်မှုလိုအပ်ချက်နှင့် ကိုက်ညီပါက လက်လီရောင်းချမှုအတွက်ကုန်ပစ္စည်းများအား ထုတ်ပိုးထားသော ထုတ်ပိုးပစ္စည်းများနှင့် ကုန်သေတ္တာများအား ပင်ရင်းဒေသတန်ဖိုးပါဝင်မှုတွက်ချက်ရာ၌ ပင်ရင်းဒေသပစ္စည်းအဖြစ်လည်းကောင်း၊ ပင်ရင်းမဟုတ်သော ပစ္စည်းများအဖြစ်လည်းကောင်း ထည့်သွင်းတွက်ချက်ရမည်။

စည်းမျဉ်း ၁၂

သွယ်ဝိုက်ပစ္စည်းများ

သွယ်ဝိုက်ပစ္စည်းများအား မည်သည့်နေရာ၌ ထုတ်လုပ်သည်ကို မကြည့်ဘဲ ပင်ရင်းကုန်ပစ္စည်းတစ်ခုအဖြစ် မှတ်ယူရမည်ဖြစ်ပြီး ၎င်း၏တန်ဖိုးအား ကုန်စည်ထုတ်လုပ်သူ၏ ကုန်ကျစရိတ်ထဲ၌ ထည့်သွင်း တွက်ချက်ရမည်။

စည်းမျဉ်း ၁၃

ကုန်ကျစရိတ်များမှတ်တမ်းတင်ခြင်း

ဤအခန်းပါ ကုန်ကျစရိတ်အားလုံးအား ကုန်စည်ထုတ်လုပ်သည့် အဖွဲ့ဝင်နိုင်ငံ၏ ယေဘုယျ လက်ခံကျင့်သုံးသော လုပ်ထုံးလုပ်နည်းများနှင့် အညီမှတ်တမ်းတင်ထိန်းသိမ်းရမည်။

စည်းမျဉ်း ၁၄

တိုက်ရိုက်ကုန်တင်ပို့ခြင်း

အောက်ဖော်ပြပါ အခြေအနေများတွင် ကုန်စည်တစ်ခုသည် ၎င်း၏ပင်ရင်းဒေသအခြေအနေအား စည်းမျဉ်း ၂ (ပင်ရင်းဒေသကုန်စည်များ) တွင် သတ်မှတ်ထားသည့် အတိုင်း ထိန်းသိမ်းထားနိုင်ရမည်-

- (က) ကုန်စည်သည် မည်သည့် အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံကိုမျှမဖြတ်သန်းဘဲ ကုန်တင်သွင်းသည့်နိုင်ငံသို့ သယ်ယူပို့ဆောင်သည့်အခါ

(ခ) ကုန်စည်သည်အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံတစ်ခုသို့ အောက်ပါအတိုင်း တစ်ဆင့်ခံ သယ်ယူပို့ဆောင်သည့်အခါ-

(၁) ကုန်ပစ္စည်းအား မပျက်စီးအောင်ထိန်းသိမ်းရန် (သို့) ကုန်စည်တင်သွင်းသည့်နိုင်ငံသို့ သယ်ဆောင်ရန် လိုအပ်သော ကုန်တင်ခြင်း၊ ကုန်ချခြင်း၊ သိုလှောင်ခြင်း (သို့) အခြားဆောင်ရွက်မှုများအပ အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေပြင်ပ၌ ဆောင်ရွက်မှုများ(သို့) ထုတ်လုပ်မှုများကို ဆောင်ရွက်သောအခါ

(၂) ကုန်စည်သည် အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် နိုင်ငံ၏ကုန်သွယ်မှု သို့မဝင်ရောက်သောအခါ

(၃) တစ်ဆင့်သယ်ယူပို့ဝင်ပေါက်သည် ပထဝီဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ(သို့မဟုတ်) ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာအကြောင်းပြချက်များနှင့် ဆီလျော်မှုရှိသောအခါ

စည်းမျဉ်း ၁၅

ပင်ရင်းဒေသထောက်ခံချက်

ကုန်စည်များသည် အကောက်ခွန်သက်သာခွင့်အတွက် အရည်အချင်းကိုက်ညီကြောင်း တောင်းဆိုမှု တစ်ခုအတွက် ဤအခန်း၏နောက်ဆက်တွဲပါ ပင်ရင်းဒေသလုပ်ထုံးလုပ်နည်းများအတိုင်း အခြားအဖွဲ့ဝင်နိုင်ငံ များသို့ အကြောင်းကြားအသိပေးထားသော ထုတ်ပေးရေးအာဏာပိုင်အဖွဲ့အစည်းမှ ထုတ်ပေးသည့်ပင်ရင်း ဒေသ ထောက်ခံချက်တင်ပြရမည်။

စည်းမျဉ်း ၁၆

အကောက်ခွန်သက်သာခွင့်ငြင်းပယ်ခြင်း

ကုန်စည်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံမှ အကောက်ခွန်အာဏာပိုင်သည်အောက်ပါအခြေအနေများတွင် အကောက်ခွန်သက်သာခွင့် တောင်းဆိုမှုကိုပယ် ဖျက်နိုင်သည်-

(က) ကုန်စည်သည် ပင်ရင်းကုန်စည်အဖြစ်အရည်အသွေးမမီသောအခါ (သို့)

(ခ) ကုန်စည်တင်သွင်းသူ/ တင်ပို့သူ (သို့) ထုတ်လုပ်သူသည် ဤအခန်းပါ မည်သည့်သက်ဆိုင်ရာ လိုအပ်ချက်များကိုမဆို လိုက်နာရန် ပျက်ကွက်သောအခါ

စည်းမျဉ်း ၁၇

သုံးသပ်ခြင်းနှင့်တောင်းဆိုခြင်း

ကုန်တင်သွင်းသည့်နိုင်ငံသည် အကောက်ခွန်သက်သာခွင့်နှင့် ပတ်သက်၍ အရည်အချင်း ကိုက်ညီပါက အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်ထုတ်လုပ်သူများ၊ တင်ပို့သူများ(သို့) ကုန်စည်တင်သွင်းသူများ (သို့) ကုန်စည်ရောင်းဝယ်တင်သွင်းမည့်သူများကို ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် စီမံခန့်ခွဲမှု စနစ်များ အတိုင်းတောင်းဆိုမှုကို ခွင့်ပြုရပါမည်။

စည်းမျဉ်း ၁၈

ပင်ရင်းဒေသစည်းမျဉ်းဆပ်ကော်မတီ

၁။ ဤခေါင်းစဉ်အားထိရောက်စွာနှင့်တူညီစွာ အကောင်အထည်ဖော်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများသည် ပင်ရင်းဒေသစည်းမျဉ်းဆပ်ကော်မတီ(ROOဆပ်ကော်မတီ) ကိုတည်ထောင်ရမည်။ ROOဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ၌ အောက်ပါတို့ပါဝင်ရမည်-

- (က) ဤအခန်း၏ စီမံခန့်ခွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းကို ကြီးကြပ်ကွပ်ကဲခြင်း
- (ခ) အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပေါ်ပေါက်လာနိုင်သည့် မည်သည့်ကိစ္စကိုမဆို ဆွေးနွေးညှိနှိုင်းခြင်း
- (ဂ) ဤအခန်းအောက်ရှိ ပင်ရင်းဒေသစည်းမျဉ်းဆိုင်ရာ မည်သည့်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကမ်းလှမ်းချက်ကိုမဆို ဆွေးနွေးညှိနှိုင်းခြင်း
- (ဃ) ပင်ရင်းဒေသစည်းမျဉ်းနှင့် စီမံခန့်ခွဲမှုပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များ ကို တိုင်ပင်ဆွေးနွေးခြင်း

၂။ ROO ဆပ်ကော်မတီ၌ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်ရမည်။ အဖွဲ့ဝင်နိုင်ငံများ၏ သတ်မှတ်ဆုံးဖြတ်ချက်အတိုင်း အချိန်နှင့်အမျှ တွေ့ဆုံဆွေးနွေးရမည်။

၃။ ROOဆပ်ကော်မတီသည် စည်းမျဉ်း-၆(များပြားလာသော ပင်ရင်းဒေသစည်းမျဉ်းများ)ကို (၁၂) လ ထက်မစောဘဲ သုံးသပ်ဝေဖန်ရမည်ဖြစ်ပြီး (၁၈)လထက်နောက်မကျဘဲ ဤစာချုပ်၏ ဆောင်ရွက်ရမည့် အပိုင်းထဲသို့ ထည့်သွင်းရမည်။ ဤသုံးသပ်ချက်၌ AANZFTA အတွင်းကုန်စည်တစ်ခုအားတန်ဖိုးမြှင့် ထုတ်လုပ်မှုအတွက် လျှောက်ထားမှုသက်တမ်းတိုးခြင်းကို ထည့်သွင်းစဉ်းစားရမည်။ ROO ဆပ်ကော်မတီသည်

နောက်ဆုံးအစီရင်ခံစာကို အခန်း ၂ (ကုန်စည်ကုန်သွယ်မှု) ၏စည်းမျဉ်း ၁၁ (ကုန်စည်ကုန်သွယ်မှု ဆပ်ကော်မတီ) အရတည်ဆောက်ထားသော ကုန်ပစ္စည်းကော်မတီသို့ တင်ပြရမည်။ ဤအစီရင်ခံစာ၌ စာချုပ် အသက်ဝင် သည်မှ ဂုဏ်အတွင်းမည်သည့် အကြံပြုထောက်ခံချက်မဆိုပါဝင်ရမည်။

၄။ ROO ဆပ်ကော်မတီသည် ဓါတုဗေဒဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စည်းဝါးညီစနစ်၏ အခန်း ၂၈ မှ ၄၀အတွင်းမှ အခြား ဓါတုဗေဒဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အဖွဲ့ဝင်နိုင်ငံများမှ သတ်မှတ်သော ကုန်စည် သတ်မှတ်မှုစည်းမျဉ်းစည်းကမ်းများကို ၁၂လထက်မစော၊ ၁၈လထက်နောက်မကျဘဲ ဤသဘောတူစာချုပ်၏ ဆောင်ရွက်ရမည့်အပိုင်းထဲသို့ ထည့်သွင်းရမည့် သုံးသပ်ချက်ကိုစတင်ရမည်။ ROOဆပ်ကော်မတီသည် စာချုပ်စတင်အသက်ဝင်သည်မှ သုံးနှစ်အတွင်း မည်သည့်ထောက်ခံအကြံပြုချက်မဆိုပါဝင်သော နောက်ဆုံး အစီရင်ခံစာကိုအခန်း ၂ (ကုန်စည်ကုန်သွယ်မှု) ၏စည်းမျဉ်း ၁၁ (ကုန်စည်ကုန်သွယ်မှုကော်မတီ) အရတည် ထောင်ထားသော ကုန်ပစ္စည်းကော်မတီသို့ တင်ပြရမည်။

စည်းမျဉ်း ၁၉

ဆွေးနွေးညှိနှိုင်းခြင်း၊ သုံးသပ်ခြင်းနှင့် တိုးချဲ့ပြင်ဆင်ခြင်း

၁။ အဖွဲ့ဝင်နိုင်ငံများသည် ဤသဘောတူစာချုပ်ပါ ရည်ရွယ်ချက်ပန်းတိုင်များရရှိစေရန်အတွက် ဤအခန်း အားထိရောက်စွာ၊ တူညီစွာ၊ ခိုင်မာစွာ၊ စီမံခန့်ခွဲမှုအတွက် ပုံမှန်တိုင်ပင်ညှိနှိုင်းရမည်။

၂။ ဤအခန်းအား အခန်း ၁၆ (နောက်ဆုံးသတ်မှတ်ခြင်း) ၏စည်းမျဉ်း ၆ (ပြင်ဆင်ခြင်း) အရနှင့် လိုအပ်ပါက အဖွဲ့ဝင်နိုင်ငံ၏ တောင်းဆိုမှုအရ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ FTA ပူးတွဲကော်မတီတွင် သဘောတူညီအတိုင်းသုံးသပ်ချက်အများနှင့် တိုးချဲ့ပြင်ဆင်မှုများအတွက် သုံးသပ်နိုင်သည်။

ပင်ရင်းဒေသထောက်ခံချက်ဆိုင်ရာလက်မှတ်ထုတ်ပေးမှုလုပ်ထုံးလုပ်နည်းများ

ပင်ရင်းဒေသစည်းမျက်းကို အကောင်အထည်ဖော်ရန်အတွက် ပင်ရင်းဒေသထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် အခြားကိစ္စရပ်များအတွက် အောက်ဖော်ပြပါလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရ မည်ဖြစ်သည် -

အာဏာပိုင်အဖွဲ့

စည်းမျဉ်း (၁)

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို တင်ပို့သည့်နိုင်ငံ၏ ထုတ်ပေးခွင့်ရှိသည့်အာဏာပိုင်အဖွဲ့မှ ထုတ် ပေးနိုင်သည်။ နိုင်ငံတိုင်းအနေဖြင့် ထုတ်ပေးမည့်အာဏာပိုင်အဖွဲ့နှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက် များကို ဤသဘောတူစာချုပ်မစတင်မီ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအဖွဲ့မှတစ်ဆင့် အသိပေးရမည်ဖြစ်သည်။ နိုင်ငံတိုင်းအနေဖြင့်မည်သည့်ပြောင်းလဲမှုများကိုမဆို ASEAN အတွင်းရေးမှူးချုပ်ရုံးမှတစ်ဆင့် ချက်ချင်းအကြောင်း ကြားရမည်ဖြစ်သည်။

စည်းမျဉ်း (၂)

၁။ ထုတ်ပေးမည့်အာဏာပိုင်အဖွဲ့သည် မိမိတို့သက်ဆိုင်ရာ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့၏ အမည်၊ လိပ်စာ၊ လက်မှတ်နမူနာများနှင့် ရုံးတံဆိပ်တုံးများကို အခြားအဖွဲ့ဝင်နိုင်ငံများဆီသို့ ASEAN အတွင်းရေးမှူးချုပ်ရုံး မှတစ်ဆင့် ပေးပို့ရမည်ဖြစ်သည်။ ထုတ်ပေးမည့်အာဏာပိုင်အဖွဲ့သည် အထက်တွင်ဖော်ပြခဲ့သည့် အချက်အလက် များ၊ လက်မှတ်နမူနာများကို အခြားအဖွဲ့ဝင်နိုင်ငံများထံသို့ ဖြန့်ဝေပေးနိုင်ရန်အတွက် ASEAN အတွင်းရေးမှူး ချုပ်ရုံးမှတစ်ဆင့် Electronic စနစ်ဖြင့် ပေးပို့ရမည်ဖြစ်သည်။ ပြောင်းလဲမှုများကိုလည်း ASEAN အတွင်းရေးမှူး ချုပ်ရုံးမှတစ်ဆင့် ချက်ချင်းအကြောင်းကြားရမည်ဖြစ်သည်။

၂။ စာရင်းထဲတွင်မပါဝင်သည့် လူပုဂ္ဂိုလ်မှထုတ်ပေးသည့် မည်သည့်ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့မှ အရေးယူဆောင်ရွက်ပေးမည်မဟုတ်ပါ။

စည်းမျဉ်း (၃)

ပင်ရင်းထုတ်ကုန်အခြေအနေများကို ဆုံးဖြတ်ရန်အတွက် ထုတ်ပေးမည့်အာဏာပိုင်အဖွဲ့အနေဖြင့် စာရွက် စာတမ်းအထောက်အထားသက်သေများ (သို့) သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှု ကိစ္စရပ်များနှင့် သင့်တော်သည်ဟုမှတ်ယူနိုင်သည့် အခြားသင့်တော်သည့် သတင်းအချက်အလက်များကိုတင်ပြရန် တောင်းဆိုပိုင်ခွင့်ရှိသည်။

လျှောက်ထားခြင်း

စည်းမျဉ်း (၄)

၁။ ကုန်ပစ္စည်းထုတ်လုပ်သူ (သို့) တင်ပို့သူ (သို့) အာဏာရကိုယ်စားလှယ်များသည် တင်ပို့သည့်နိုင်ငံ၏ ပြည်တွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့ မည့်ကုန်ပစ္စည်း၏ပင်ရင်းကို သင်္ဘောမတင်မီစစ်ဆေးမှုဆောင်ရွက်ရန်အတွက် စာဖြင့်ဖြစ်စေ၊ Electronic စနစ် ဖြင့်ဖြစ်စေ ထုတ်ပေးမည့်အာဏာပိုင်အဖွဲ့ထံသို့ လျှောက်ထားနိုင်သည်။

၂။ စစ်ဆေးမှုရလဒ်ကို (ပုံမှန် (သို့) လိုအပ်သည့်အခါပြန်လည်ဆန်းစစ်ရန်အတွက်) ကို နောင်တွင်တင်ပို့မည့် ကုန်ပစ္စည်းအတွက် ပင်ရင်းနှိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးရာတွင် အထောက်အကူဖြစ်စေမည့် သက်သေ အဖြစ် မှတ်ယူနိုင်သည်။

၃။ သင်္ဘောမတင်မီစစ်ဆေးခြင်းကို သဘာဝအရ ပင်ရင်းဒေသကို လွယ်ကူစွာဆုံးဖြတ်နိုင်သည့် ကုန်ပစ္စည်း အတွက် လျှောက်ထားရန်မလိုအပ်ပါ။

စည်းမျဉ်း (၅)

ကုန်ပစ္စည်းထုတ်လုပ်သူ (သို့) တင်ပို့သူ (သို့) အာဏာရကိုယ်စားလှယ်သည် တင်ပို့မည့်ကုန်ပစ္စည်းသည် ပင်ရင်းအနေဖြင့် တင်ပို့ရန်အရည်အသွေးမီခြင်းကို သက်သေပြသည့် သင့်တော်သည့်အထောက်အပံ့ပေးသည့် အထောက်အထားနှင့် အခြားသက်ဆိုင်ရာသတင်းအချက်အလက်များကို တင်ပြခြင်းဖြင့် လျှောက်ထားနိုင်သည်။

စည်းမျဉ်း (၆)

သင်္ဘောမတင်မီစစ်ဆေးခြင်း

ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သည် တင်ပို့သည့်နိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း (သို့) ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ သင့်တော်သောစစ်ဆေးချက်များ ဆောင်ရွက်နိုင် ပြီးပင်ရင်းဒေသထောက်ခံချက်လက်မှတ်လျှောက်ထားမှုများသည်အောက်ပါအချက်များနှင့်ပြည့်စုံရမည်ဖြစ်သည် -

- (က) လျှောက်ထားမှုနှင့် ပင်ရင်းဒေသထောက်ခံချက်လက်မှတ်တို့ကို ပြည့်စုံစွာဖြည့်စွက်ပြီး လက်မှတ် ရေးထိုးခွင့်ရှိသူမှ လက်မှတ်ရေးထိုးရမည်၊
- (ခ) လျှောက်ထားသည့်ကုန်ပစ္စည်းသည် အခန်း (၃) ပါ ပင်ရင်းဒေသစည်းမျဉ်း၊ ပုဒ်မ (၂) ပါ ပင်ရင်း ကုန်ပစ္စည်းများဟူသောအခန်းနှင့် ကိုက်ညီမှုရှိရမည်၊
- (ဂ) သင့်တော်သော အထောက်အပံ့ပေးမည့် စာရွက်စာတမ်းများနှင့် အခြားသက်ဆိုင်ရာအချက် အလက်များကိုကိုယ်စားပြုသည့် အခြားဖော်ပြချက်များကို ပင်ရင်းဒေသထောက်ခံချက်လက်မှတ် တွင် ဖော်ပြထားရမည်၊
- (ဃ) တင်ပို့မည့်ကုန်ပစ္စည်းအတွက် နောက်ဆက်တွဲ၏ ပူးတွဲ (၁) တွင် ဖော်ပြထားသည့် အချက် အလက်လိုအပ်ချက်များကို ရရှိစေမည့် သတင်းအချက်အလက်များ။

ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း

စည်းမျဉ်း (၇)

၁။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ပုံစံကို အဖွဲ့ဝင်နိုင်ငံများမှ ဆုံးဖြတ်ရမည်ဖြစ်ပြီး ၎င်းတွင် နောက် ဆက်တွဲ၏ ပူးတွဲ (၂) တွင်ဖော်ပြထားသည့် အနည်းဆုံးအချက်အလက်လိုအပ်ချက်များ ပါဝင်ရမည်ဖြစ်သည်။

၂။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ် မူရင်းတစ်စုံနှင့် မိတ္တူ (၂) စုံ ထုတ်ပေးရမည်။

၃။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်သည်

- (က) စာရွက်စာတမ်းဖြစ်ရမည်
- (ခ) နေရာ (သို့) ထုတ်ပေးသည့်ဌာနမှ သီးခြားပေးသည့် တူညီသည့်ကိုယ်စားပြုနံပါတ် တပ်ရမည်

(ဂ) အင်္ဂလိပ်ဘာသာဖြင့်ဖြစ်ရမည်

(ဃ) ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့၏ လက်မှတ်ရေးထိုးခွင့်ရှိသူ၏ လက်မှတ်နှင့်ရုံးတံဆိပ်များ ပါရှိရမည်။ အဆိုပါလက်မှတ်နှင့် ရုံးတံဆိပ်တုံးများကို Electronic နည်းဖြင့်လည်း ဆောင်ရွက်နိုင်သည်

၄။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ် (မူရင်း) ကို တင်သွင်းသည့်နိုင်ငံ၏ အကောင်အထည်ဖော်ရန်အတွက် ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့မှ ထံသို့တင်သွင်းသူမှ တင်ပြနိုင်ရန်အတွက် တင်ပို့သူမှပေးပို့ရမည်ဖြစ်သည်။ မိတ္တူများကိုမူ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့နှင့် တင်ပို့သူထံတွင် သိမ်းဆည်းထားရမည်။

၅။ ကုန်ပစ္စည်းမျိုးစုံကို ပင်ရင်းဒေသထောက်ခံချက်လက်မှတ်တစ်ခုတည်းပေါ်တွင် ကုန်ပစ္စည်းတစ်ခုချင်း၏ ကိုယ်ပိုင်ပင်ရင်းဖြစ်ကြောင်း အသီးသီးဖော်ပြလျက် ထုတ်ပေးနိုင်သည်။

စည်းမျဉ်း (၈)

ပင်ရင်းဒေသစည်းမျဉ်း၏ ပင်ရင်းဖြစ်သောကုန်ပစ္စည်းများကို အကောင်အထည်ဖော်ရန်အတွက် ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့မှ ထုတ်ပေးသည့် ပင်ရင်းဒေသထောက်ခံချက်လက်မှတ်တွင် သက်ဆိုင်ရာပင်ရင်းအဖြစ် သတ်မှတ်သည့် ပင်ရင်းမှတ်ကျောက်ကို အထူးပြုဖော်ပြရမည်ဖြစ်သည်။

စည်းမျဉ်း (၉)

ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ပေါ်တွင် မည်သည့်ဖျက်ရာ၊ ပြင်ရာကိုမှ ခွင့်မပြုပါ။ မည်သည့်ပြင်ဆင်ချက်ကိုမဆိုပြင်ဆင်သည့်ပစ္စည်းနှင့် အမှတ်အသားပြုလုပ်ပြီး လိုအပ်သည့်ထပ်မံပြင်ဆင်ချက်ကို ပြုလုပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ပြင်ဆင်ချက်များကို ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကို လက်မှတ်ထိုးရန်တာဝန်ရှိသည့် ပုဂ္ဂိုလ်မှ အတည်ပြုပြီး ထုတ်ပေးသည့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ အသိအမှတ်ပြုပေးရမည်ဖြစ်သည်။ အသုံးမပြုသည့် ကွက်လပ်များကို အခြားထပ်ဖြည့်ခြင်းများမှ ကာကွယ်ရန်အတွက် ကန့်လန့်ဖြတ်ပိတ်ရမည်ဖြစ်သည်။

စည်းမျဉ်း (၁၀)

၁။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကို တင်ပို့သည့်ရက်မှ (၃) ရက်ထက်နောက်မကျဘဲ တတ်နိုင်သမျှ အစောဆုံးထုတ်ပေးရမည်။

၂။ အကယ်၍ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကို အမှားအယွင်း (သို့) ပျောက်ဆုံးခြင်း (သို့) အခြားကိစ္စရပ်များကြောင့် အထက်အပိုဒ် (၁) ပါအတိုင်း မထုတ်ပေးနိုင်ပါက ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကို တင်ပို့သည့်ရက်မှ(၁၂) လထက်နောက်မကျစေဘဲ “နောက်ကြောင်းပြန်ထုတ်ပေးခြင်း” ဟူသည့်စကားရပ်ကိုဖော်ပြလျက် နောက်ကြောင်းပြန်ထုတ်ပေးသည်။

၃။ အကယ်၍ ကုန်ပစ္စည်းများသည် ကြားခံနိုင်ငံကို ဖြတ်သန်းစဉ်အတွင်း တင်ပို့သူမှ လျှောက်ထားလာပါက ကြားခံနိုင်ငံ၏ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သည် ကျောက်ပင်ရင်းဒေသထောက်ခံချက်လက်မှတ် (Back to Back CO) ကို ထုတ်ပေးနိုင်ပြီး အောက်ပါအချက်များ ပါရှိရမည်ဖြစ်သည် -

(က) သက်တမ်းရှိသောပင်ရင်းဒေသထောက်ခံချက်လက်မှတ် (မူရင်း) (သို့) မိတ္တူမှန်ကို တင်ပြရမည်

- (ခ) Back to Back CO ၏သက်တမ်းသည် မူရင်းပင်ရင်းဒေသထောက်ခံချက်လက်မှတ်သက်တမ်း ထက် မကျော်လွန်ရပါ
- (ဂ) Back to Back CO ကိုအသုံးပြု၍ ပြန်လည်တင်ပို့မည့်ကုန်တင်ပို့ခြင်းတွင် ကြားခံနိုင်ငံအတွင်း ပြန်လည်ထုတ်ပို့ခြင်း (သို့) ကုန်ချခြင်း၊ ကုန်တင်ခြင်း၊ သို့လျှောက်ခြင်း (သို့) ကုန်ပစ္စည်းအခြေ အနေကောင်းစေရန် လိုအပ်သည့်အခြားဆောင်ရွက်မှုများ (သို့) တင်သွင်းသည့်နိုင်ငံသို့ပို့ဆောင် ခြင်းစသည့် ကိစ္စရပ်များမှလွဲ၍ အခြားကိစ္စများကို ဆောင်ရွက်ခြင်းမပြုရပါ
- (ဃ) Back to Back CO တွင် မူရင်းပင်ရင်းဒေသထောက်ခံချက်လက်မှတ်တွင် ပါရှိသည့်အချက် အလက်အနည်းဆုံးပါဝင်မှု စသည့် သက်ဆိုင်ရာလိုအပ်သည့်အချက်အလက်များ ပါဝင်ရမည်။ FOB တန်ဖိုးသည် ကြားခံနိုင်ငံမှ တင်ပို့သောကုန်ပစ္စည်းတန်ဖိုးကို ဆိုလိုသည်။
- (င) စည်းမျဉ်း (၁၇) နှင့် (၁၈) တွင် ဖော်ပြထားသော စစ်ဆေးသည့်လုပ်ထုံးလုပ်နည်းများကို Back to Back CO အတွက်လည်း အသုံးပြုနိုင်သည်။

စည်းမျဉ်း (၁၁)

ပင်ရင်းဒေသထောက်ခံချက်လက်မှတ် ပျက်စီးပျောက်ဆုံးပါက ထုတ်လုပ်သူ၊ တင်ပို့သူ (သို့) ၎င်း၏ သက်ဆိုင်ရာကိုယ်စားလှယ်သည်ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့ ထံသို့မူရင်းပင်ရင်းဒေသသက်သေခံလက်မှတ်၏ မိတ္တူမှန်ကိုလျှောက်ထားနိုင်သည်။ အဆိုပါမိတ္တူကိုတင်ပို့သည့်အထောက်အထားများကို အခြေခံ၍ထုတ်ပေးနိုင်ပြီး ၎င်းအပေါ်တွင် မိတ္တူမှန်ဟုဖော်ပြရမည်။ အဆိုပါမိတ္တူမှန်ပေါ်တွင် ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ထုတ် ပေးသည့်ရက်စွဲကို ဖော်ပြရမည်။ မိတ္တူမှန်ကို ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ထုတ်ပေးသည့်ရက်မှ (၁၂) လ ထက်နောက်မကျစေဘဲ ထုတ်ပေးရမည်။

တင်ပြခြင်း

စည်းမျဉ်း (၁၂)

အကောက်ခွန်သက်သာခွင့်ခံစားနိုင်ရန်အတွက် တင်သွင်းသူသည်တင်သွင်းသည့်နိုင်ငံ၏ပြည်တွင်းဥပဒေ များနှင့် နည်းစနစ်များ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့ ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည့်အထောက် အထားများ၊ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်များကို တင်သွင်းသည့်အချိန်တွင် တင်ပြရမည်ဖြစ်သည်။

စည်းမျဉ်း (၁၃)

ပင်ရင်းဒေသထောက်ခံချက်လက်မှတ် တင်ပြရန်အတွက် အချိန်အတိုင်းအတာများမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) ပင်ရင်းဒေသထောက်ခံချက်လက်မှတ်၏သက်တမ်းသည် ထုတ်ပေးသည့်နေ့မှ (၁၂) လအထိ ဖြစ်ပြီး ၎င်းကိုတင်သွင်းသည့်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်အဖွဲ့ ထံသို့ အဆိုပါကာလအတွင်း တင်ပြရမည်

- (ခ) ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကို တင်ပြရန် အချိန်အတိုင်းအတာထက် ကျော်လွန်ပြီးမှ တင်ပြလာပါက အဆိုပါလက်မှတ်ကို အချိန်အတိုင်းအတာအရဖြစ်စေ၊ တင်သွင်းသူ (သို့) တင်ပို့သူ၏ ထိန်းချုပ်ခြင်းဖြင့်မဟုတ်ဘဲ အခြားကိစ္စရပ်များဆောင်ရွက်ရန် မအောင်မြင်ပါက တင်သွင်းသည့်နိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ (သို့) စီမံခန့်ခွဲမှုဆိုင်ရာအတွေ့အကြုံများအရ လက်ခံနိုင်ပါသည်
- (ဂ) အဆိုပါပစ္စည်းသည် ပင်ရင်းဒေသထောက်ခံချက်လက်မှတ်၏သက်တမ်းမကုန်မီ တင်သွင်းခဲ့ပါက တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ သည် အဆိုပါလက်မှတ်ကို လက်ခံမည် ဖြစ်ပါသည်

၄။ တရားဝင် ပင်ရင်းဒေသထောက်ခံချက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သွင်းကုန် တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံမှ ထောက်ခံချက်ပေးသည့် အစိုးရအာဏာပိုင်များနှင့် ပင်ရင်းဒေသထောက်ခံချက်ကို လက်မှတ်ရေး ထိုးမည့် အာဏာပိုင်အရာရှိများမှ တောင်းခံလာပါက ဖြည့်ဆည်းပေးရမည်။

၅။ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်းအချက်အလက်များကို ယုံကြည်စိတ်ချစွာ လက်ခံဆောင်ရွက်ရမည်ဖြစ်ပြီး တရားဝင်ပင်ရင်းဒေသထောက်ခံချက်အတွက်သာ အသုံးပြုရမည်။

စည်းမျဉ်း (၁၄)

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို အောက်ပါကိစ္စရပ်များအတွက် မလိုအပ်ပါ -

- (က) ကုန်ပစ္စည်းများသည် ကုန်တင်ပို့သည့်နိုင်ငံတွင် ပင်ရင်းဖြစ်ပြီး FOB တန်ဖိုး US\$ 200 ထက် မကျော်လွန်ပါက (သို့) တင်သွင်းသည့်နိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ (သို့) စီမံခန့်ခွဲမှုအတွေ့အကြုံများအရ ထို့ထက်ပိုသောပမာဏ
- (ခ) စာတိုက်မှတင်ပို့သော FOB တန်ဖိုး US\$ 200 (သို့) တင်သွင်းသည့်နိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ (သို့) စီမံခန့်ခွဲမှုအတွေ့အကြုံများအရ ထို့ထက်ပိုသော

စည်းမျဉ်း (၁၅)

၁။ ကုန်ပစ္စည်း၏ပင်ရင်းကို အငြင်းပွားဖွယ်မရှိသည့်အခါ အသေးစားအမှားအယွင်းများ (သို့) စာရွက်စာတမ်း များတင်ပြရာတွင် မညီညွတ်ခြင်းတို့သည် ပင်ရင်းဒေသထောက်ခံချက်ကို ပျက်ပြယ်စေမည်မဟုတ်ပါ။

၂။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်တစ်ခုထဲ၌ ကုန်ပစ္စည်းမျိုးစုံဖော်ပြခြင်းကိစ္စရပ်များတွင် အဆိုပါ ထဲမှ ကုန်ပစ္စည်းတစ်မျိုးနှင့်ပတ်သက်၍ ပြဿနာဖြစ်ပေါ်လာပါက ကျန်ကုန်စည်များအတွက် အကောက်ခွန်ရှင်းလင်းမှုနှင့် အကောက်ခွန်သက်သာခွင့်ခံစားမှုကို ထိခိုက်စေခြင်း၊ နောက်ကျစေခြင်း မရှိစေရ။

စည်းမျဉ်း (၁၆)

၁။ အဖွဲ့ဝင်နိုင်ငံတိုင်း၏ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့၊ ထုတ်လုပ်သူ၊ တင်ပို့သူ၊ တင်သွင်းသူနှင့် သက်ဆိုင်ရာအာဏာရကိုယ်စားလှယ်များအနေဖြင့် အခွန်သက်သာခွင့်တောင်းဆိုသည့် ကုန်ပစ္စည်းသည် အကောက်ခွန် သက်သာခွင့်ခံစားရန် အရည်အသွေးပြည့်မီကြောင်းကို သက်သေပြရန်လိုအပ်သည့် တင်သွင်း၊ တင်ပို့မှုနှင့်ဆိုင်

သည့် မှတ်တမ်းအားလုံးကို တင်သွင်း၊ တင်ပို့ပြီးနောက် (၃) နှစ်အနည်းဆုံး ထိန်းသိမ်းထားရမည်။ အဆိုပါမှတ်တမ်းများကို Electronic နည်းလမ်းဖြင့်လည်း ထိန်းသိမ်းနိုင်သည်။

၂။ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်၏ သက်တမ်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို တင်သွင်းသည့်နိုင်ငံမှ ပင်ရင်းဒေသထောက်ခံချက်လက်မှတ်ကို လက်မှတ်ရေးထိုးရန် တာဝန်ရှိသူမှ တောင်းဆိုမှု အပေါ်မူတည်၍ပေးရမည်ဖြစ်ပြီး ၊ အဆိုပါတောင်းဆိုမှုကို သက်ဆိုင်ရာ ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့မှ မှန်ကန်ကြောင်း တရားဝင်ဖော်ပြရမည်ဖြစ်သည်။

၃။ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်သော သတင်းအချက်အလက်များကို လျှို့ဝှက်(အတွင်းရေး) ကိစ္စအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ၊ ၎င်းကို ပင်ရင်းဒေသထောက်ခံချက်လက်မှတ် တရားဝင်အောင် ဆောင်ရွက်သည့် ရည်ရွယ်ချက် အတွက်သာ အသုံးပြုသည်။

ပင်ရင်းဟုတ်မဟုတ်စစ်ဆေးခြင်း

စည်းမျဉ်း (၁၇)

၁။ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် ၎င်း၏ပြည်တွင်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊ စီမံခန့်ခွဲမှုအတွေ့အကြုံများနှင့်အညီ ၎င်းကုန်ပစ္စည်းသည် အကောက်ခွန်သက်သာခွင့်နှင့်သင့်တော် မှုရှိ/ မရှိ စစ်ဆေးနိုင်သည်။

၂။ အကယ်၍တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (သို့) အခြားစာရွက်စာတမ်း အထောက်အထားများတွင် ပါဝင်သော အချက်အလက်များ စစ်မှန်မှု ၊ တိကျမှန်ကန်မှု ရှိ/မရှိ အတွက် သံသယရှိပါက ၎င်းကို -

- (က) ပင်ရင်းဒေသထောက်ခံချက် လက်မှတ် (သို့) ပင်ရင်းဖြစ်သည့် အခြားစာရွက်စာတမ်းအထောက်အထား များ တရားဝင်အောင် ဆောင်ရွက်သည့် နောက်ကြောင်းပြန် စစ်ဆေးသည့် အတိုင်းအတာများကို ဆောင်ရွက်နိုင်သည်။
- (ခ) အကောက်ခွန်သက်သာခွင့်ကို တောင်းဆိုသည့် သက်ဆိုင်ရာ ကုန်တင်သွင်းသူထံမှ အချက်အလက်များ တောင်းဆိုနိုင်သည်။
- (ဂ) ကုန်တင်ပို့သူ (သို့) တင်သွင်းသူထံမှ သတင်းအချက်အလက်များ အတွက် တင်ပို့သည့်နိုင်ငံ၏ ထုတ်ပေးသည့်အာဏာပိုင် အဖွဲ့ထံသို့ စာရေး၍ တောင်းဆိုမှုကို ဆောင်ရွက်နိုင်သည်။

၃။ စာပိုက် ၂ (က, ခ) နှင့်ကိုက်ညီသော သတင်းအချက်အလက်များ အတွက် တောင်းဆိုချက်သည် စည်းမျဉ်း (၁၈) တွင် ဖော်ပြထားသည့် စစ်ဆေးရန်သွားရောက်သည့် ကိစ္စကို အဟန့်အတား မဖြစ်စေရ။

၄။ အပိုဒ် (၂) ပါ သတင်းအချက်အလက်များ အတွက် တောင်းဆိုမှုကို လက်ခံရရှိသည့်အခါ တောင်းဆိုသည့် သတင်းအချက်အလက်များကို စာရေး၍ တောင်းဆိုသည့်နေ့မှ ရက်ပေါင်း(၉၀)အတွင်း ပေးရမည်ဖြစ်သည်။

၅။ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် ကုန်ပစ္စည်းအနေဖြင့် အကောက်ခွန်သက်သာခွင့်ကို ခံစားခွင့် ရှိ/မရှိ ကို စာရေး၍ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများသို့ ဆုံးဖြတ်ချက်ချရန် လိုအပ်သည့် သတင်းအချက်အလက်များကို လက်ခံရရှိပြီး ရက်ပေါင်း (၆၀) အတွင်း ပေးပို့ရမည်ဖြစ်သည်။

စစ်ဆေးရန်သွားရောက်ခြင်း

စည်းမျဉ်း(၁၈)

၁။ အကယ်၍တင်သွင်းသည့် နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် စစ်ဆေးရန်အတွက် သွားရောက်ရန် ဆန္ဒရှိပါက ၎င်းအနေဖြင့်တင်ပို့သည့် အာဏာပိုင်အဖွဲ့ထံသို့ သွားရောက်စစ်ဆေးရန် ဆန္ဒရှိသည့်နေ့ထက် အနည်းဆုံး ရက် (၃၀)ရက် ကြို၍ စာရေးအကြောင်းကြားရမည်ဖြစ်သည်။

၂။ အကယ်၍ တင်ပို့သည့်နိုင်ငံ၏ ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့သည် အစိုးရဌာနမဟုတ်ပါက တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် စစ်ဆေးရန်လာရောက်မှုကို တာဝန်ယူရန် စာရေး၍တောင်းဆိုသည့် တင်ပို့သည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ထံသို့ အသိပေးအကြောင်းကြားရမည်ဖြစ်သည်။

၃။ စာရေး၍တောင်းဆိုရာတွင် အောက်ပါအချက်များ အနည်းဆုံးပါဝင်ရမည်ဖြစ်သည် -

- (က) တောင်းဆိုမှုကို ထုတ်ပြန်ပေးသည့် အကောက်ခွန်အာဏာပိုင်အဖွဲ့၏ အထောက်အထား
- (ခ) စစ်ဆေးရန် သွားရောက်လိုသည့် ကုန်တင်ပို့နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့သူ (သို့) ထုတ်လုပ်သူ
- (ဂ) စာရေး၍ တောင်းဆိုသည့် ရက်စွဲ
- (ဃ) စစ်ဆေးရန် သွားရောက်လိုသည့် အဆိုပြုရက်စွဲနှင့်နေရာ (သွားရောက်စစ်ဆေးရန် ရည်ရွယ်သည့် ကုန်ပစ္စည်းအတွက် အထူးကိုးကားချက်အပါအဝင်)
- (င) သွားရောက်စစ်ဆေးရာတွင်ပါဝင်မည့် တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ (သို့) အခြားသက်ဆိုင်ရာ အာဏာပိုင်အဖွဲ့၏ အရာရှိများ၏ အမည်နှင့် ရာထူးများ

၄။ တင်ပို့သည့်နိုင်ငံ၏ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သည် အကောက်ခွန်အာဏာပိုင်(သို့) တင်သွင်းသည့် နိုင်ငံ၏ အခြားသက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ စစ်ဆေးမှုအတွက် သွားရောက်ရန်ရည်ရွယ်သည့် တင်ပို့သူ (သို့) ထုတ်လုပ်သူထံ အသိပေးအကြောင်းကြားရမည်ဖြစ်ပြီး ထုတ်လုပ်သူ (သို့) တင်ပို့သူထံ အောက်ပါအချက်များကို တောင်းဆိုရမည် ဖြစ်သည် -

- (က) တင်သွင်းသည့် နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ (သို့) အခြားသက်ဆိုင်ရာအာဏာပိုင် အဖွဲ့ထံသို့ ၎င်းတို့၏ ပိုင်နက်(သို့) စက်ရုံသို့ သွားရောက်လေ့လာခြင်းကို ခွင့်ပြုရန်
- (ခ) ကုန်ပစ္စည်း၏ မူရင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ပေးရန်

၅။ ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့သည် ထုတ်ပေးသူ (သို့) တင်ပို့သူအား အကယ်၍ ၎င်းတို့အနေဖြင့် သတ်မှတ်ကာလအတွင်းအကြောင်းပြန်ရန်ပျက်ကွက်ပါကအကောက်ခွန်သက်သာခွင့်ကိုငြင်းဆိုနိုင်ကြောင်း အသိပေးရမည်။

၆။ တင်ပို့သည့်နိုင်ငံ၏ ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့သည် တင်သွင်းသည့် နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ထံမှ စာရေး၍တောင်းဆိုခြင်းကို လက်ခံရရှိပြီး ရက်ပေါင်း (၃၀) အတွင်း တင်ပို့သူ(သို့) ထုတ်လုပ်သူ

အနေဖြင့် စစ်ဆေးရန်အတွက် သွားရောက်ရန်တောင်းဆိုမှုကို သဘောတူညီမှု ရှိ/မရှိ ကို တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ထံသို့ ပေးအပ်ရမည်ဖြစ်သည်။

၇။ တင်သွင်းသည့် နိုင်ငံ၏ အကောက်အာဏာပိုင် အဖွဲ့သည် တင်ပို့သူ (သို့) ထုတ်လုပ်သူထံမှ ကြိုတင်၍ သဘောတူညီချက်မရရှိဘဲ တင်ပို့သည့်နိုင်ငံ၏နယ်နိမိတ်အတွင်းရှိမည်သည့်တင်ပို့သူ (သို့) ထုတ်လုပ်သူ၏ပိုင်နက် (သို့) စက်ရုံသို့ သွားရောက်ခွင့်မရှိပါ။

၈။ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ သည် အကောက်ခွန်သက်သာခွင့်ကို ခံစားရန်သင့်တော်မှုရှိ / မရှိကို သက်သေပြရန်အတွက် မည်သည့်ဆောင်ရွက်မှုကို ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ထုတ်ပေးသည့်အာဏာပိုင်အဖွဲ့ ထံသို့ တောင်းဆိုပြီး ရက်ပေါင်း (၁၅၀) အတွင်း ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ တင်သွင်းသည့် နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ သည် ကုန်ပစ္စည်းများအနေဖြင့် အကောက်ခွန်သက်သာခွင့်ကို ခံစားရန်သင့်တော်ခြင်းရှိ / မရှိကို သက်ဆိုင်ရာသို့ ဆုံးဖြတ်ချက်ချပြီး (၁၀) ရက်အတွင်း စာရေး၍ အကြောင်းကြားရမည်ဖြစ်သည်။

၉။ အဖွဲ့ဝင်နိုင်ငံများသည် စစ်ဆေးခြင်းကိုဆောင်ရွက်ရာတွင် လျှို့ဝှက်ချက်အနေဖြင့် ခွဲခြားထားသောသတင်းအချက်အလက်များ၏ လုံခြုံမှုကိုထိန်းသိမ်းထားရမည်ဖြစ်ပြီး အဆိုပါသတင်းအချက်အလက်များပေါက်ကြားမှုမှ ကာကွယ်ရမည်ဖြစ်သည်။ လျှို့ဝှက်ချက်အနေဖြင့် ခွဲခြားထားသောသတင်းအချက်အလက်များကို ပင်ရင်းဆုံးဖြတ်ရာတွင် တာဝန်ရှိသည့်အာဏာပိုင်အဖွဲ့ ကိုသာ ပေးအပ်ရမည်ဖြစ်သည်။

အကောက်ခွန်သက်သာခွင့်ကိုဆိုင်းငံ့ထားခြင်း

စည်းမျဉ်း (၁၉)

၁။ တင်သွင်းသည့်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်အဖွဲ့ သည် ပင်ရင်းဆုံးဖြတ်ချက်ဆောင်ရွက်လျက်ရှိသည့် ကုန်ပစ္စည်းအတွက် အကောက်ခွန်သက်သာခွင့်ကို ဆိုင်းငံ့ထားနိုင်ပါသည်။

၂။ တင်သွင်းသည့်နိုင်ငံသည် ကုန်ပစ္စည်းများအတွက် တင်သွင်းသူအနေဖြင့် လိုအပ်သည်ဟုယူဆသည့် စီမံခန့်ခွဲမှုမည်သည့်ကိစ္စရပ်ကိုမဆို ထုတ်ပြန်နိုင်ပြီး ၎င်းတို့ကို တင်သွင်းရန်ပိတ်ပင်ခြင်း (သို့) တားမြစ်ခြင်းတို့ကို ဆောင်ရွက်ခြင်းမပြုဘဲ ၎င်းတို့တွင် လိမ်လည်ခြင်းအတွက် သံသယမရှိစေရ။

၃။ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ အနေဖြင့် အဆိုပါကုန်ပစ္စည်းသည် တင်ပို့သည့် နိုင်ငံ၏ ပင်ရင်းကုန်ပစ္စည်းအဖြစ် အရည်အသွေးပြည့်မီကြောင်း ဆုံးဖြတ်ချက်ရရှိပါက ဆိုင်းငံ့ထားသည့်အကောက်ခွန်သက်သာခွင့်ကို ပြန်လည်ပေးအပ်နိုင်သည်။

စည်းမျဉ်း (၂၀)

နိုင်ငံတစ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် တင်ပို့ပြီးနောက် (သို့) ရာတွင် တင်သွင်းသည့်နိုင်ငံတွင်ရှင်းလင်းခြင်းမပြုရသေးမီ) ကုန်ချနေရာပြောင်းလဲသွားပါက တင်ပို့သူ၊ ထုတ်လုပ်သူ (သို့) အာဏာရကိုယ်စားလှယ် အနေဖြင့် ထုတ်ပေးမည့်အာဏာပိုင်အဖွဲ့ ထံသို့ ကုန်ချောနေရာပြောင်းလဲသွားသည့် ကုန်ပစ္စည်းအတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အသစ်ကို စာရေးသား၍ လျှောက်ထားနိုင်သည်။ အဆိုပါလျှောက်ထားမှုတွင် ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် ပင်ရင်းဒေသထောက်ခံချက် (မူရင်း) ပါရှိရမည်ဖြစ်သည်။

စည်းမျဉ်း (၂၁)

တိုက်ရိုက်ကုန်တင်ပို့ခြင်းကိုအကောင်အထည်ဖော်ရန်အတွက်အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများ၏နယ်နိမိတ်ကိုဖြတ်သန်း၍ သယ်ဆောင်သည့်အခါ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ထံသို့ အောက်ပါတို့ကို ပေးအပ်ရမည်ဖြစ်သည် -

- (က) တင်ပို့သည့်နိုင်ငံမှ ထုတ်ပေးသည့် အစအဆုံးသတ်တင်အထောက်အထား
- (ခ) တင်ပို့သည့်နိုင်ငံ၏ သက်ဆိုင်ရာထုတ်ပေးသည့် အာဏာပိုင်အဖွဲ့မှထုတ်ပေးသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်
- (ဂ) ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာကုန်ဝယ်အမှာစာမူရင်း၏မိတ္တူ
- (ဃ) တိုက်ရိုက်ကုန်တင်ပို့ခြင်းနှင့်သက်ဆိုင်သောလိုအပ်ချက်များကို အထောက်အကူပေးသည့်စာရွက်စာတမ်းများ

စည်းမျဉ်း (၂၂)

၁။ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် ရောင်းချသည့်အမှာစာကို တတိယနိုင်ငံရှိ ကုမ္ပဏီမှထုတ်ပေးသည်ဖြစ်စေ၊ ထိုကုမ္ပဏီစာရင်းအတွက်တင်ပို့သူမှဖြစ်စေ၊ ထုတ်ဝေပေးပြီး ၎င်းကုန်ပစ္စည်းများသည် ပင်ရင်းနိုင်ငံစည်းမျဉ်းလိုအပ်ချက်များကို ပြည့်မီစေပါက အဆိုပါပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို လက်ခံနိုင်ပါသည်။

၂။ “တတိယနိုင်ငံကုန်ဝယ်အမှာစာအတွက်ရည်ရွယ်သည်” ဟူသောစကားလုံးကို ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ပေါ်တွင် ဖော်ပြရမည်။

စည်းမျဉ်း (၂၃)

လိမ်လည်တုပမှုများအတွက်ဆောင်ရွက်ချက်များ

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်နှင့်ပတ်သက်၍ လိမ်လည်တုပမှုများဆောင်ရွက်သည်ဟု သံသယရှိပါက သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့သည် သက်ဆိုင်ရာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုတွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။

စည်းမျဉ်း (၂၄)

ကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ခြင်း (သို့) သိုလှောင်ခြင်း

တင်ပို့သည့်နိုင်ငံမှ တင်သွင်းသည့်နိုင်ငံသို့ သယ်ယူပို့ဆောင်နေစဉ်အတွင်း ပင်ရင်းဖြစ်သောကုန်ပစ္စည်းများ (သို့) တင်သွင်းသည့်နိုင်ငံအတွင်း သတ်မှတ်ထားသည့်ဧရိယာအတွင်း ယာယီသိုလှောင်ထားသည့်ကုန်ပစ္စည်းများကိုဤစာချုပ်အသက်ဝင်ပြီးနောက်တင်သွင်းသည့်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်အဖွဲ့ထံသို့နောက်ကြောင်းပြန်ထုတ်ပေးထားသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်တင်ပြရန်၊ တင်သွင်းသည့်နိုင်ငံ၏ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း (သို့) စီမံခန့်ခွဲမှုအတွေ့အကြုံများအရ၎င်းကိုအကောက်ခွန်သက်သာခွင့်အဖြစ်ခံစားနိုင်ကြောင်းမှတ်ယူနိုင်သည်။

စည်းမျဉ်း (၂၅)

အငြင်းပွားမှုဖြေရှင်းခြင်း

၁။ ကုန်ပစ္စည်းများ၏ ပင်ရင်းဆုံးဖြတ်ခြင်း၊ အမျိုးအစားခွဲခြားခြင်းနှင့် အခြားကိစ္စရပ်များနှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပေါ်လာပါက တင်သွင်းသည့်နိုင်ငံနှင့် တင်ပို့သည့်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့သည် ပြဿနာကိုဖြေရှင်းရန်အတွက် အပြန်အလှန်တိုင်ပင်ရမည်ဖြစ်ပြီး ရရှိလာသည့်ရလဒ်ကိုအခြားအဖွဲ့ပင်နိုင်ငံများသို့ သိရှိနိုင်ရန်အတွက် အစီရင်ခံတင်ပြရမည်ဖြစ်သည်။

၂။ အကယ်၍ ဖြေရှင်းမှုများသည် နှစ်နိုင်ငံချင်းဆုံးဖြတ်၍ မပြီးပြတ်ပါက အဆိုပါအငြင်းပွားမှုများကို စည်းမျဉ်း (၃) ပင်ရင်းနိုင်ငံစည်းမျဉ်း၊ အပိုဒ် (၈) ပင်ရင်းနိုင်ငံစည်းမျဉ်းဆပ်ကော်မတီအရ ဖွဲ့စည်းတည်ထောင်ထားသော ROO ဆပ်ကော်မတီသို့ တင်ပြရမည်။